

၁) ပြန်လှန်လေ့ကျင့်ခြင်း

ယခင်တစ်ပတ် သင်ခန်းစာ "အန် အန် အန်း ...မှ လမ် လန့် လမ်း"...အထိ

၂) သင်ခန်းစာ (၇)

"ရေကန် မှ အံ့ဩ" အထိ ။ (available in Paramiusa.org)

၃) Father's Day အထိန်းအမှတ်အနေဖြင့်

"တို့ဖေဖေ" အကြောင်း တစ်ဦးခြင်းရှေ့ထွက်ပြောပါရန်။

၄) အိမ်စာ (attached)

လက်ရေးလှလေ့ကျင့်ရန်

အမည် -----
ရက်စွဲ -----

ရှေ့ကန်	
ခဲတံ	
အလံ	
ကံ့ကော်ပန်း	
လမ်း	
တူသံ	
ပန်းကန်	
ရေနံ	
ထန်းသီး	
သန်သန်မာမာ	
ဆူညံ	
ဝါးထရံ	
ဆေးတံ	
ရမ်းသီး	
အံ့သြ	

အိမ်စာ

အမည် -----

ရက်စွဲ -----

ရေကန်

ခဲတံ

အလံ

ကံ့ကော်ပန်း

လမ်း

တူသံ

ပန်းကန်

ရေနံ

ထန်းသီး

သန်သန်မာမာ

ဆူညံ

ဝါးထရံ

ဆေးတံ

ခရမ်းသီး

အံ့သြ